

## မာတိကာ

၈။	အပြောင်းအရာ	စာမျက်နှာ
	တက္ကသိုလ်တေဇာလင်း၏ စာမွန်းဦး	၅
	ကွက်ကျားရွှေခဲ့သာဓမ္မိုးရောက်များ	
	အနုမောဒနကထာ	၂၁
၁။	လူသားအရိယာ	၂၅
၂။	သာသနားအထောင်နှင့် ဘုရားသာသနာ	၃၅
၃။	နောက်ပြန်လည်နေသာ လှည့်းဘီးများ	၄၄
၄။	အသိနှင့်အကျင့်	၅၃
၅။	တရားစခန်းများနှင့် တရားထူး	၆၁
၆။	အရိမေတ္တယျာ့ရားရှင်နှင့် ဆတ်ပေါ်ဂိုဏ်းဆရာများ	၆၉
၇။	ပုဂ္ဂလိကဒါနနှင့် သံပိုကဒါန	၇၇
၈။	ဗုဒ္ဓခေတ်စာပေနှင့် အကွဲရာ	၈၆
၉။	ကံသာလျှင် ကိုယ်ပိုင်ဥစ္စ	၉၅
၁၀။	ရဟန်းနှင့်လူ	၁၀၄
၁၁။	နိဗ္ဗာန်းမှာ နာမ်ရှိသာလား	၁၁၃
၁၂။	ထွင်ပါ၊ မထွင်းပါနှင့်	၁၂၂

၁၃။ ဘုန်းကြီးကျောင်းဝင်း ဖိနပ်စီးခြင်းပြဿနာ	၁၃၂
၁၄။ ဂျူဟီလီနှင့် ရတုပွဲတော်များ	၁၄၂
၁၅။ ဗြဟ္မာလှူဒါန်း ကြာသက်န်းနှင့် ဒုသာစေတီတော်	၁၅၀
၁၆။ ကံကုန်လျှင် ပြန်ရုံပဲလား	၁၅၉
၁၇။ ဗုဒ္ဓသာသနာကို ဘယ်သို့ကြည်ညိုမလဲ	၁၆၈
၁၈။ အနေဝေးပေမယ့် သွေးကအတူတူ	၁၇၆
၁၉။ တိမ်တိမ်လေး မတွေးပါနှင့်	၁၈၇
၂၀။ ပေါ်ပသိုံကော	၁၉၅
၂၁။ မြန်မာအမြဲတော်	၂၀၄

သည်။ ထို့နောက် ရေးသားမှုဖြော်ဖြစ်စေ၊ ဟောပြောမှုဖြော်ဖြစ်စေ၊ သာသနာပြုတာဝန်ကို ဗွဲ့သာသာဝင်တိုင်း စွမ်းနိုင်ရာမှ မလွှဲမသွေ့ထမ်းဆောင်ကြရမည် ဖြစ်သည်။

စာရေးသူသည် ရေးသားမှုရော ဟောပြောပြောသမှုပါ နှစ်ဖက်လှ့စွဲယံ့ သာသနာပြုလိုစိတ်ပြင်းပြေ့သည်။ ထို့ကြောင့် ပိဋကတ်စာပေနှင့် အထွေထွေပဟုသာများကို နှုန်းစဉ်စဉ်လေလာရေးနှင့် ရေးသားမှုရော ဟောပြောပြောသမှုပါ သင့်လော်သလို စွမ်းစွမ်းတမဲ့ စွဲနပဲပြင်းစွာ ဆောင်ရွက်သည်။ ရေးသားမှုဖြင့် သာသနာပြုရှုံးစွဲ စာရေးသူအား အထောက်အပံ့ဖြစ်စေသည်ဟု စာရေးသူ အမှတ်ထင်ထင်ရှုသူတို့တွင် “ပန်းဒကာ ကိုတင်မြှင့်” သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဓမ္မရုံး၊ ဓမ္မရတနာ၊ ဓမ္မမဂ္ဂဇင်းစသည်တို့တွင်ပါသော သူ၏ ဆောင်းပါးများကို မလွှဲတ်တမဲ့ ဖတ်မှတ်လေ့လာခဲ့သည်။ မိတ်ဆွေများနှင့် ဈေးနွေးဈေးစေဖန်ဖြစ်သည်။ သာသနာပြုလိုစိတ်များ ပေါက်ပွားလာအောင် အတွေးရှုံး အမြင်စုံရှုကာ ဥပမာထင်ဟပ်ပြီး ကျွမ်းကျွမ်းလစ်လစ်ဖြင့် ရောဖွံ့ဖြိုးနိုင်သော ကလောင်ရှင်ဟု သတ်မှတ်ထားခဲ့သည်။ ထိုစဉ်က ပန်းဒကာကိုတင်မြှင့်နှင့် မသိရှိ မရင်းနှီးသေး။ သူ့စာများနှင့် သာ တရင်းတနီး ရှိနေခြင်းဖြစ်သည်။ မဂ္ဂဇင်းစာမျက်နှာပေါ်၌ စာရေးသူ ဆောင်းပါးများ ဟောဟောသိမ်းသိမ်းနှင့် ရောက်မှ လူချင်းသိကျေမှုများ သိကျေမှုရင်းနှင့်ရ သည်။ ယင်းသို့ သိရှိရင်းနှီးရပုံကို “ပန်းဒကာကိုတင်မြှင့်” က စာရေးသူ၏ ပထမဆုံးပေါင်းချုပ်ဖြစ်သည့် “လှချင်သူများပန်းပါလေ” စာအုပ်၌ “လှစနေသား၊ ဘွဲ့ကျွောမ” ခေါင်းစဉ်ဖြင့် အမှာစာထဲတွင် အောက်ပါအတိုင်း အမှတ်တရရေးထားသည်။

“တွေ့သို့လိုတော်လင်း”ဟူသော ကလောင်အမည်ကို ဓမ္မရုံးသီး၊ ဓမ္မရတနာစာသော ဓမ္မမဂ္ဂဇင်းစာဆောင်များ၏ ခကာခကာ (လတိုင်းလိုလို) တွေ့နေရသဖြင့် သူ့စာများကို ဖတ်ရှုရသောအခါ အတွေးကဆန်းသစ်သကဲ့သို့

## ကျွမ်းပြု၊ စာချုပ်၊ ဓမ္မကထိက အရှင်တေဇ္ဂါယ (တွေ့သို့လိုတော်လင်း)၏ စာမျက်နှာ

“အို...မရန်တ်...ငါ၏တပည့်တို့သည် တတ်သိလို့မှ မရှိကြသေး။ ကောင်းစွာဆုံးမပြီး မဖြစ်ကြသေး။ မရဲရင့်ကြသေး။ အကြားအမြင်မများကြသေး။ တရားတော်ကို မဆောင်နိုင်ကြသေး။ လောကုတွေရာတရားနှင့် လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး။ မိမိတို့ဆရွတ်အိုကို သင်ယူ၍ မပြောနိုင်၊ မဟောနိုင်၊ မပြန်နိုင်၊ မထောက်နိုင်၊ မပေါ်လွှင်နေနိုင်ကြသေး။ ပေါ်ပေါက်လာသော သူတစ်ဦး ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှုန်းနှင့်၍ အံဖွယ်ရှိသော တရားတော်ကို မဟောပြောနိုင်ကြသေးသမျှ ဝါပရိန္တာန်မပြု” ဟု မြတ်ဗွဲက မာရန်တ်ကို မိန့်ဆိုဖို့သည်။

ယင်းမိန့်ဆိုချက်သည် မြတ်ဗွဲ၏ မဟောကရှဏာတော်နှင့် သဗ္ဗာ ပြုတည်ကြတော်ကို ပို၍ပေါ်လွှင်စေပြီး ကြည်ညီလေးစားမှုကို နက်နက်ရှိနိုင်းရှိနိုင်း ဖြစ်စေသည်။ မြတ်ဗွဲ ငွေ့ ဝါပတ်လုံး နေ့မအား၊ ညမနား ဟောပြောခဲ့သော လမ်းညွှန်မှုများကို “ဗွဲဝေစန်၊ ဗွဲသာသနာ” ဟုခေါ်သည်။ ယင်းကို ပြန်ပွားအောင်ပြုလုပ်ခြင်းသည် “သာသနာပြုမည်ပါသည်”။ အရည်အချင်းရှိရှိဖြင့် ပိုပိုပြင်ပြင်၊ ကျယ်ကျယ်ပြန်ပြန်၏ သာသနာပြုနိုင်ရန် မိမိက ရှေ့ဦးစွာ ကျွမ်းကျွမ်းကျင်ကျင် လေ့လာသင်ယူထားရမည်ဖြစ်

အရေးအသာကျုစ်လျှိုစ်နေသည်ကိုလည်း တွေ့ခြင်းကြော့ “တူးဘုရား” ဟူသော ဝိသေသနံ အလွန်လိုက်ဖက်ညီလှပါကလားဟု ချီးကျိုးမိပါသည်။

သို့သော် “တူးဘုရား” တော်လင်းဆိတာ ဘယ်သူလဲ၊ ဂုဏ်း၊ ဘုန်းကြီးလား၊ ဘယ်မှာနေသလဲ၊ ဘာအလုပ်အကိုင် လုပ်သလဲ” ဟူသော အတွေးက ဘယ်သူကို အေးရမှန်းမသိအောင် ဖြစ်နေပါသည်။ အမှတ် မထင် မန္တလေးမြဲ “နိုင်ငံတော် ပရီယတ္တီသာသနာ့တူးဘုရား” သို့ရောက် သွားပြီး ကထိကဆရာတော် ဘဒ္ဒန်အသာသာ(တူးဘုရားလိုလ်သောတုန်-မဟာဓမ္မာစရိယ)အား ကန်တော့နေစဉ် ဆရာတော်က “ပန်းဒကာ ဒါ-တူးဘုရားလ်တော်လင်းပဲ” ဟု မိတ်ဆက်ပေးသဖြင့် သိခိုင်ရသောအခါ “မြော်...တူးဘုရားလ်တော်လင်းဆိတာ ဘယ်သူများလဲမှတ်တယ်။” လက် စသတ်တော့ ပညာတတ် ရုပာန်းတော်တစ်ပါးပါလား” ဟု စဉ်းစားရင်း “အရှင်တေနိယ” ဟူသော “တူးဘုရားလ်တော်လင်း” ကို ပို့စွဲပို့စွဲ ကြည်ညီ မိပါစော့သည်။

စာရေးသူသည် ပန်းဒကာကိုတင်မြင့်နှင့် သိကျွမ်းရင်းနှုံးသော အခါ စာရေးပုံ၊ တွေးပုံ၊ အချက်အလက်ရှာပုံ၊ တင်ပြပုံ စသည်များကို ပွင့် ပွင့်လင်းလင်း ရွေးနွေးဖလှယ်ဖြစ်သည်။ ညီးနိုင်းတိုင်ပင်ဖြစ်သည်။ ထို့ကြောင့် စာရေးသူ၊ အရေးအသာကျုံများ ပို့စွဲတောက်ပြောင်လာသည်ဟု ခံယူထားသည်။

စာရေးသူသည် ရေးသားမှုအပြင် ဟောပြောပြသမှုဖြင့်ပါ သာ သနာပြုလိုသောကြောင့် ဟောပြောပြသမှုကိုပါ လေ့လာဖြစ်သည်။ “နော်အနားလည်အောင် တရားဟောပြောပြသမှုရှိရန် မလွယ်ကူ” ဟုမြတ်ဗွဲစကား ကို အမှတ်ရမိသည်။ ဟောပြောပြသမှုသည်လည်း ခက်ခဲသိမ့်မွေ့သော

ပညာရပ်တစ်ခုပင်ဖြစ်သည်။ “လွယ်မယောင်နှင့်က်၊ တိမ်မယောင်နှင့် နက်” သော အတတ်ဖြစ်သည်။ သို့သော “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်” သော ပညာရပ်လည်းဖြစ်သည်။

- (၁) လုပ်လျောင်ဖြစ်ရမည်ဟု သိန့်မြှာန်ချထားသော စိတ်ရှိမှု။
- (၂) စွေစပ်သေချာစွာ ပြုလုပ်မှု။
- (၃) ရုံးသားစွာ ယုံကြည်ခြင်းရှိမှု။
- (၄) ဗဟိုသုတေသန နှုံးစိုးပြည့်စုံမှု။
- (၅) ဂေါ်ဟာရအသုံးအနှစ်နှုံးကြုံဝယ်မှု။
- (၆) လက်တွေ့ဟောပြောမှုဟူသော အချက်များနှင့် ပြည့်စုံသူသည် အဟော အပြောကောင်းသူ ဖြစ်နိုင်သည်ဟု ပညာရပ်များက အောင်ပြက သည်။

ကမ္မာကျော် စာရေးဆရာကြီး ရပ်ဖို့ဝါယီမာဆန်(Ralph Waldo Emerson)က “The eloquent man is one who is drunk with a certain belief” စကားပြောကောင်းသူဆိုသည်မှာ သေချာခိုင်မာ သော ယုံကြည်ချက်တွင် ထုံယစ်နေသုပ်ဖြစ်သည်။ ဟု ပြောခဲ့သည်။ ယင်းသို့ ယုံကြည်ချက်ခိုင်မာအောင်နှင့် အောင်စိတ်မွေးမြှုံးနိုင်အောင် ကြိုတင် လေ့လာခြင်း၊ လေ့ကျင့်ခြင်းများ ဆောင်ရွက်ရန်လိုသည်။ မိမိ၏ ထင်မြင် ယူဆချက်များ ခိုင်မာအောင်စဉ်းစားရသည်။ အပြန်ပြန်အလှန်လှန် သုံးသပ်ရ သည်။ ထို့နောက် တစ်ဦးစနစ်ဦးစရေးမှာ ပြောကြည့်ရသည်။ ယင်းသို့ ပြောရန် အသံကြည်ရမည်။ မြည်ရမည်။ ပို့သရမည်။ ထို့ပြင် အသံကို အဖိုအဖော့၊ အနိမ့်အမြင် အတိုးအကျယ် အတိုးအရည်လည်း ပြုလုပ်တတ်ရ မည်။

စာရေးသူသည် ဟောပြောမှုတွင်တူးဆုန်သော ပုဂ္ဂိုလ်များကို စိတ်ဝင် စားသည်။ ပိဋကတ်စာပေးမြှေ့တူးဆုန်ဘဲ့(အတောက်) ပေးရာတွင် ဟောပြောမှုနှင့် ပတ်သက်သောဘဲ့က အများဆုံးဖြစ်သည်။ ယင်းတို့ကို အကျင်းမျှပြန့်ဆုံးပါ

မည်။ လကုန္တကာဘန္ဒိယ မထောင်သည် ချိမ်းဆုံးသောအသံဖြင့် ဟောပြောသူ  
တို့တွင် အထူးချွန်ဆုံး (မဉားသူရဇ်တော်) ဘွဲ့ရသည်။

ပိဋ္ဌာလ ဘာရွှေ့က မထောင်သည် “မဂ်ဖြစ်စေ၊ ဖိုလ်ဖြစ်စေ၊  
ယုံ မှားသံသယရှိသူသည် ငါကိုမေးလေ့”ဟု ရဲရင့်သောအသံဖြင့် ကြွေး  
ကြောကာ လူညွှဲလည်လျက် ဟောပြောနိုင်သူတို့တွင် အထူးချွန်ဆုံး (သိဟ  
နာဒိုကေတော်)ဘွဲ့ရသဖြစ်သည်။

မန္တာတီ၏သား အရှင်ပုလ္လာသည် ရဟန်တော်များကို ကထာ  
ဝါယာဆယ်ပါးဖြင့် ယဉ်ကျေးသံမွေ့အောင် ဟောပြောနိုင်ခြင်း၊ ဝိယုဒ္ဓိ  
ခုနှစ်ပါးနှင့် ပတ်သက်၍ အရှင်သာရိပုလ္လာရာဇ်သမျှကို ရထားခုနှစ်တန်  
ဥပမာဖြင့် ဖြေကြားနိုင်ခြင်းကြောင့် ဓမ္မကထိက တော်ဘွဲ့ရသဖြစ်သည်။

မဟာကွားနမထောင်သည် မရုပ်နှိုက်သုတေသန၊ ကွားနပေယျာလ  
သုတေသန၊ ပါရာယနသုတေသန၊ အကြောင်းပြု၍ အကျဉ်းကို အကျယ်ဖွင့်ဆုံး  
ပြောရန့် အထူးချွန်ဆုံးဘွဲ့ရသည်။

သောက္ကားကွားနမထောင်သည် မြတ်စွာဘုရားနှင့် ကန္တက္ကား  
တစ်ခုတည်းမြှုံးနော်၍ မြတ်စွာဘုရားအား အရှင်မဟာကွားနှင့် သင့်ယူခဲ့  
သော သုတ္တနိပါတလာ အနွေကနိပါတ်ကို ကြည်လင်သောအသံဖြင့်  
လျောက်ထားသည်။ မြတ်ဗွဲက သာဓရ၏ ချိုးကျိုးသည်။ ကြည်လင်  
သောအသံဖြင့် ဟောပြောသူတွင် အထူးချွန်ဆုံး(ကလျာဏ ဝါက္ကရဏ  
တော်)ဘွဲ့ရသဖြစ်သည်။

အရှင်ကုမ္ပဏီသာသံသည် ပရီသတ်တစ်ဦးဖြစ်စေ၊ နှစ်ဦးဖြစ်  
စေ၊ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ဟောပြောရန့် ဥပမာအမျိုးမျိုး  
အကြောင်းအရာ အသွယ်သွယ်တို့ဖြင့် တန်ဆာဆင်ကာ ဆန်းဆန်းကြယ်  
ကြယ် ဟောပြောလေ့ရှိသည်။ များယွင်းသောအယုံကြည်ပါယာသိမြဲစား  
ကို တမလျှန်ဘဝနှင့်ပတ်သက်၍ ပုဇွာတစ်ဆယ်ပါးချက် ပုဇွာတမလျှန်ဘဝ

ပါးချိုးတို့ဖြင့် တန်ဆာဆင်ကာ အမြင်မှန်ရလာအောင် ဟောပြောနိုင်ခဲ့သည်။  
ထို့ကြောင့် ဆန်းဆန်းကြယ်ကြယ် ပြောဟောတတ်မှုများ အထူးချွန်ဆုံး (စိတ္တ  
ကထိက တော်)ဘွဲ့ရခြင်းဖြစ်သည်။

အရှင်နန္တကသည် ဘိက္ခာနောဝါဒကွဲ့၊ အရှင်မဟာကပိုနသည်  
ဘိက္ခာပြောဝါဒဘွဲ့၊ အရှင်ရိုးသသည် ပဋိဘာနဝန္တဘွဲ့၊ အရှင်မဓမ္မဒိန္ဒသည်  
ဓမ္မကထိကဘွဲ့၊ စိတ္တာသူကြယ်သည် ဓမ္မကထိကဘွဲ့ရရှိသည်။ ယင်းတို့ကို  
ကြည့်ခြင်းအားဖြင့် မြတ်ဗွဲသည် ဟောပြောမှနှင့်ပတ်သက်၍ ထူးချွန်ဘွဲ့၊ ဗေး  
ရှုံးတစ်ဦးနှင့်တစ်ဦးမတူညီချေ။ ငင်းတို့၏ စွမ်းရည်ပါမှတည်ကာ ထူးချွန်  
ဘွဲ့ ကွားခြားသွားခြင်းဖြစ်သည်။ ထို့ကြောင့် ဟောပြောခြင်းသည် “ကျွမ်းကျင်  
ရာလိမ္မာ”ကာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ခြင်းဖြစ်သည်။ လေ့ကျင့်ပါများရာ  
သာသွားမည်။ သို့အတွက် အဟာအပြောကောင်းလိုသူသည် လေ့ကျင့်ယူရ  
မည်ဖြစ်သည်။

မြန်မာပြည်၌ ဟောပြောမှနှင့်ပတ်သက်၍ စာရေးသူ စံထားသော  
ပုဂ္ဂိုလ်များမှာ အနီးဆန်းဆရာတော်၊ ကြားနိုက်နာရာတော်၊ လယ်တီးဦး  
စိုလာသ၊ သိတူရာအရှင်ညာကိုသော ဆရာကြီးဦးလှသိန်း၊ ပစ္စားဦးကြင်ရွှေ၊  
စာပေလူကြမ်းမင်းသား၊ အောင်သင်း၊ စသုတို့ဖြစ်သည်။ ယင်းတို့အနေက်  
ပန်းဒကာ ကိုတင်မြှင့်သည်လည်းပါသည်။ သူသည် အကြောင်း အရာတစ်ခု  
ကို ဥပမာများစွာ သာဓကအဖုံ့ဖုံ့ အချက်အလက်အစုစုဖြင့် နားထောင်သု၏  
စိတ်မျက်စိတ် စွဲင်းကနဲ့၊ ကွက်ကနဲ့မြင်လာအောင် ပြောနိုင်သည်။ စကားရိုင်း  
ကို ဦးဆောင်နိုင်၍ သူတစ်ပါးစိတ်ကို ညို့ယူဖို့စွဲင်းစွဲင်းစွဲင်းရှိမှုများဖြစ်သည်။  
မမောမပန်းသဲ စကားများများပြောနိုင်သူဖြစ်သည်။ စကားပြောကောင်းသော  
လည်း အကောင်းဆုံးတော့မဟုတ်။ တစ်ချို့ ကူးတို့ကိုစေကားရိုင်းဝယ် သူများ  
ပြောတာကို ပြီးအုံးအောင်နားမထောင်ဘဲ သိနေသည့်သဘောဖြင့် ကြားဖြတ်  
ပြောခြင်းကြောင့်ဖြစ်သည်။ စိတ်ရည်သည်းခံဗြို့ဗြို့ နားထောင်စွဲများအားရို့ခို့

သည်လည်း စကားပြောကောင်းခြင်း အကိုရပ်တစ်ရပ်ပင် မဟုတ်ပါလော့။ စာရေးသူသည် ပန်းဒကာကိုတင်မြင့်နှင့် သိကျမ်းရသောကြောင့် တစ်နှစ်ယောက် တစ်စင်ပါကာ သန်းလှိုင်(မန်းရထား)၊ ထိလာသန်းနှင့် တင်နှစ်းလွှင့်စသော စာရေးဆရာများနှင့်ပါ ရင်းနှီးခွင့်ရှဲစသည်။ ၄၃းတို့၏ ပင့် ဧည့်ကိုမှုကြောင့် မြစ်ကြီးနားမြို့သို့ ၂၀၀၂-ခုနှစ်က မန္တလေးမြို့နှင့်တော်ပရိယတ္ထုသို့ ပိုင်ကတ်ဆိုင်ရာ မြန်မာစာပေ ဌာန၊ ကထိကြောနများ၊ ဘဒ္ဒန္တအသာ(တက္ကာသို့လ် သောတုန္န-မဟာ ဓမ္မဘဝရိယ)နှင့် ပထမအကြိမ်ရောက်ဖူးသည်။ ကချင်ပြည်နယ် ထေရဝါဒ သာသနာပြုပုံစံကျောင်းမှာ တည်းခွဲသည်။ ထိုစဉ်က လေ့လာရေး သက်သက်မြှုပြစ်စသောကြောင့် မြစ်ကြီးနားမြို့ပေါ်နှင့် မြစ်ဆုံးတို့ကို ပန်းဒကာ ကိုတင်မြင့်တို့က အနဲ့လိုက်ပို့သည်။ လိုလေးသေးမရှိ ကူညီ ဆောင်ရွက် ပေးကြသည်။ သာခုခေါ်ပါ၏။ ဒုၢ်မြိတ္တပို့သကြပါ၏။

ယင်းအကြောင်းကို စာရေးသူ၏ ဆောင်းပါးပေါင်းချုပ် တတိယ အုပ်ဖြစ်သော “မမ္မမြှုပ်နှံရတိမှ ရသမှန်ကုက္ကာက်များ” စာအုပ်တွင် “သီသာခါ လိုမိန်းမမြတ် ဥတ္တိယလိုသူတော်စင်များ”ဟု ဆောင်းပါးရေးကာ မှတ်တမ်း ပြုခဲ့သည်။

၁၃၆၈-ခုနှစ်၊ ကဆုန်လက မြစ်ကြီးနားမြို့သို့ အရှင်သူရိယ (MA.Buddhism)နှင့်အတူ ဒုတိယအကြိမ်မြောက် ရောက်ခဲ့သည်။ ဓမ္မ ရူတာ ခရီးဖြစ်သည်။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှာ တည်းခို ခဲ့သည်။ လူငယ်လေးများနှင့် ဘာသာ၊ သာသန၊ စာပေနှင့် ပတ်သက် ကာ တိုင်ပင်ဖြစ်သည်။ အကြော်ကြော်ပေးကာ ညွှန်ကြားခဲ့သည်။ စာရေး ဆရာများဖြစ်သည့် ပန်းဒကာ ကိုတင်မြင့်၊ ထိလာသန်းနှင့် တင်နှစ်းလွှင့် စသူတို့နှင့် စာပေရေးရာများ ဆွေးနွေးဖြစ်သည်။ ဈေးဆိုင် ဈေးပန်းတို့ မြော်မြော် မိသားစုနှင့် စာရေးဆရာများက မော မလိုခြစ်ခုံ ရိုးစိုးရောက်ရှိ ဝါရောင်

ဆည်စသည့် ဗဟိုသာ ဖြစ်ဖွယ်ရာများသို့ လိုက်ပို့ကြသည်။ ဝန်းသို့ ကျောင်းတိုက် သမိဒ္ဒိဒါဒယ သီလရှင်စာသင်တိုက်စသည့် မြို့ပေါ်ရှိ သာသနိုက အဆောက်အအုံများသို့လည်း လိုက်ပြကြသည်။

သမိဒ္ဒိဒါဒယသီလရှင်စာသင်တိုက် ပစာနာရာကြီး ဒေ၁။ ဥက္ကသီနှင့်လည်း သာသနာပြုပုံများ ဖလှယ်ဖြစ်သည်။ သာသနာ မိမစာနှင့်မှာ စာရေးသူက “မြတ်ဗွဲရွှေတရား” ခေါင်းစဉ်ဖြင့် ဓမ္မကြောင်းရည်များ ဟောပြော၍ အရှင်သူရိယက “လူတိုင်းအတွက် မြတ်ဗွဲ” ခေါင်းစဉ်ဖြင့် သို့လောက် သုတေသန အခြေခံကာ လူကျင့်ဝှတ်များကို ဟောပြောသည်။ ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်းရှိသံယာတော်များအား စာရား စာရာနည်း ပို့ချပေးခဲ့သည်။ ၄၃းကျောင်းထိုင်းထဲရှိ “ပါရမိုး” ဘာသာစု သင်တန်း၌ ၈-တန်း၊ ၉-တန်းနှင့် တက္ကာသို့လ်ဝင်ခွင့်သင်တန်းသူ သင်တန်း သား တစ်ရာကျော်တို့အား “ဘဝနှင့်အလှ” ခေါင်းစဉ်ဖြင့် ဘဝအလှ ဆင်နိုင် ကြောင်းနည်းများကို သင်ပြပေးခဲ့သည်။

၁၃၆၈-ခုနှစ်၊ ကဆုန်လပြည့်ကျော်၁ ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိက် မြစ်ကြီးနား၊ ရှုမ်းကျောင်းမှာကျင်းပသည့် ပန်းဒကာ ကိုတင်မြင့် ၏ “ပါဒမြှုပ်စစ်တမ်း” ဟောပြောပွဲကို တက်ရောက်နားထောင် လေ့လာခွင့် ထူးထူးခြားရွှေးရွှေးပုံများတွင် အကြောင်းအရာတစ်ခု ကို အကောက၊ သဘာဝယုတ္တခိုင်နှင့်၊ ဥပမာ ဥပမယျစုစုဖြင့် သူတစ်ပါး၏ စိတ်မျက်စိထဲဝယ် ကွင်းခနဲ ကွက်ခနဲ မြှင့်ယောင်လာအောင် အသံ အနိမ့် အမြင့် လေယူလေသိမ်း အတက်အကျိုး အတိအရှည် ဟန်ပန်မှရာ အကွက် ကျကျ စကားလုံးလှလှ ဟောပြောတတ်သူ ဦးဆောင်နိုင်သော အရည်အချင်း ရှိသူဟု ပန်းဒကာကိုတင်မြင့်ကို မှတ်ယူထားသည်မှာကြော်ပြီ။ ယခုဂုဏ်သို့ ရာပေါင်းများစွာသော ပရီသတ်အား စတိတ်ခုံပေါ်မှ တစ်ဦးတည်းဟောပြော နေသည်ကို တစ်ဆင့်ကြားသာ သိနေရ၏။ ကိုယ်တွေမမြင်ဖူး။ နားမထောင်

ဖူးလျှေ။ ယခုတော့ ကိုယ်တိုင်မြင်တွေ့ နားထောင်ဖူးပြီ။

ပန်းဒကာကိုတင်မြှင့်သည် ရှေ့ဦးစွာ တစ်နာရီခန့် ဟောပြောပြီး မေးခွန်းများမေးခိုင်ရန် ဆယ့်ငါးမိနစ်ခန့် ဆော်ရွက်သည်။ ဒုတိယပိုင်းတွင် မေးခွန်းများကို လက်တမ်းဖြေပြုသည်။ မေးလိုက်သည့် မေးခွန်းများက လည်း အံ့သွစ်ရာကောင်းလှ၏။ ကြောက်သီးမွေးညွင်း ထမ္မယ်ပင်။ နက်နဲ့ လှ၏။ ကြောက်နှီးတုန်ကာ ချေးဖြူငြိမ်ဖြင်ကျွေ့ဖွယ်ပင်။ တော်တန် ဗဟိုသုတ ရှိရှိနှင့် မဖြစ်ဆိုနိုင်။ သို့သော ကြွယ်ဝသာ ဗဟိုသုတရှိသော ပန်းဒကာ ကိုတင်မြှင့်ကား မေးခွန်းရှင်များ အမြင်လင်းသွားအောင် ကျမ်းကျင်လိမ္မာစွာ နှုတ်စွမ်းပြ ဖြစ်ဆိုနိုင်သည်။ မြစ်ကြီးနားမြှို့မှာ အထူးထင်ရှုးနေသော “ပစ္စာနှုန်းကမ္မဝါဒ” ချေးသွေ့များကို ဗုဒ္ဓဇာတ်နှင့်သောခွဲရောစ်ဖြင့် တစ်လွှာ ခြင်း၊ တစ်လွှာခြင်း၊ တစ်ထပ်ခြင်း အရှစ်အရှစ် ဂွာကျွားများ အောင် ပွုတ်တိုက် ဆေးကြောပြသွားသည့်မှာ အံ့ဖြုံယ်ပင် ရှိလှသည်။ ပရိသတ်များ ကျော်နှစ်ခြိုက်ကြောင်းကို သူတို့၏ မျက်နှာ အမူအရှုံး ကြည့်ကာသိရသည်။ သူတို့သည် မျက်နှာတဗြိုံးပြီးပြီး၊ ခါင်းတည်တို့တို့ ဖြင့် ကျော်နှစ်ခြိုက် ခံယွားကြသည်။ ဝင်းမောက် ရှုံးယူမီးသည်။

ကမ္မာတစ်စွမ်းမှာ လယ်တီဆရာတော်ဟုထင်ရှုးကျော်ကြားမည့် ဒီပန်းဆရာတော်လောင်းလှာ အရှင်ညာကာရေသော မဲနဲ့မဲ့နေစဉ် ပညာရှင်ယောမင်းကြီး ဦးဖိုးလိုင်း၊ မြန်မာပညာရှို့မှတ်စသည့် လူဝိတ် ကြောင်များထံ နည်းဆံသင်ယူခဲ့သကဲ့သို့ စာရေးသူလည်း ပညာနှင့်ပတ်သက်လျှင် မည်သူ့ထံဖြစ်ဖြစ် ရနိုင်ရာမှ သင်ယူနည်းခံလေ့ရှိသည်။ ယခု လည်း ပန်းဒကာကိုတင်မြှင့်၏ ဟောပြောပွဲသို့ တက်ရောက်ကာ အားပေး ရှင်း ဟောပြောပွဲ၊ ဖြေရှင်းပုံများကို နည်းယူခဲ့သည်။ ယင်းအတွေ့အကြုံ ကြောင့် စာရေးသူသည် ၃၃၆-ခုနှစ်၊ တို့တွဲလက ကလေးမြှို့ နေသာ ပညာဒါန သင်တန်းကျောင်း (ဒေါ်ဝဝ)တန်းကျောင်းသား၊ ကျောင်းသူသုံး

ရာကျော်တို့အား ဟောပြောပွဲတွင် မေးခွန်း ၇၀ ကို ကလေးတို့နားနှင့် ဆီလျှော်အောင်ဖြေပြနိုင်ခဲ့သည်။ ကျေးဇူးတိုးပါ၏။ ပညာကိုရနိုင်ရာမှ ယူထားသင့်သည်သာ။

၃၃၆-ခုနှစ် ပြာသို့လဆန်း ၁၄ ရက်နေ့ညက မုံရွာခရိုင်၊ ဖူးမြို့နယ်၊ ယင်းမာပင်မြို့၊ ရတနာအောင်မြေ မန်ဘုရားကျောင်းတိုက်အတွင်း၌ မန်ဘုရားကျောင်းဆရာတော် ဦးပညာစက္ကူဦးဆောင်သော ဆရာထိန် (အ.ထ.က) မောင်သန်းတိုက်အောင်၊ စာရေးဆရာမောင်ပေစသော လူငယ် များစုစုပေါ်းကျွေးပသည့် “အမေနေ့” အထိမ်းအမှတ် ပထမအကြိမ် သက်ကြီး ပူဇော်ပွဲတွင် စာရေးသူက “လမ်းပျောက်လို့ ပြန်လျောက်လာသော်လည်း” ခေါင်းစဉ် ပန်းဒကာကိုတင်မြှင့်က “သမုပ္ပါရာကို ရေကာတာလုပ်လျှင်ဖြင့်” ခေါင်းစဉ်တို့ဖြင့် မိဘရှုံးရည်များကို မိမိတို့၏ဘဝနှင့်ယုဉ်ကာ ကျယ်ကျယ် ပြန်ပြန်၊ ဟောပြောခဲ့သည်။ ယင်းပွဲသည် စာရေးသူနှင့် ပန်းဒကာကိုတင်မြှင့် တို့၊ အတူတူတွဲကာ ပထမဆုံးအကြိမ် ဟောပြောပွဲဖြစ်သည်။

ယင်းမာပင်မြှို့သည် မဲနဲ့လေး ရန်ကုန်မှ နာမည်ကြီးစာရေးဆရာ များဖိတ်၍ နှစ်စဉ်စာပေဟောပြောပွဲကျင်းပသော မြှုပြစ်သည်။ စာပေပါးဝန်ကြသူများဖြစ်သည်။ “စိမ်းလန်းသစ်ပင် စာကြည့်တိုက်” “ပညာအလင်းရောင် စာကြည့်တိုက်များ” ရှိသော မြှို့လည်းဖြစ်သည်။

အောက် အုတ်ကျောင်း၊ ရေဝန်ကျောင်း၊ ရတနာအောင်မြေ ကျောင်း၊ သီးပင်ကျောင်း၊ တော်ရကျောင်း၊ ရွှေပေါက်ပင်ကျောင်း၊ ဦးကုတ် ဝိပဿနာကျောင်းစသော သာသနိုက်အဆောက်အအုံတို့ဖြင့် သာသနာထွန်းကား၍ စာပေရပ်ဝန်း၊ ကျယ်ပြန်းသောနေရာလည်းဖြစ်သည်။ ပေါ့ပေါ့တန် တန်း ဟောပြော၍ရသောငွာနမဟုတ်။ သို့အတွက် နှစ်ဦးသားလိုင်ပင်ကာ စေတနာ၊ မဲတွာ အပြည့်ထည့်ပြီး အချက်အလက်စုစုပေါ်၊ ပညာသားပါပါ၊ ပရိယာယ်ကြွယ်ကြွယ်၊ နည်းဗျာအသွယ်သွယ်တို့ဖြင့် အားပါးတရာ ဟော

ပြောခဲ့ကြသည်။ ပရီသတ်များလက်ခံကြ၏။ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်လာကြ၏။ ကြည်နဲ့ကျေနပ်မှုများ ပွင့်ထွက်ကာ လိုက်လိုက်လဲလဲ ပြောပြော၏။ ဟောပြောရကျိုးန်၏။ ပင်ပန်းမှုများ ခဏျချင်းပြောပျောက် သွား၏။

စာရေးသူတို့ ယခုလိုတွေ့၍ဟောပြောခြင်းသည် အချင်းချင်း အပေးအယူလုပ်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ငါတောာ လုပ်တတ် လျှင် တွဲ၍ မဖြစ်။ ပွဲဖြစ်အောင် စိစဉ်သူများလည်း ပင်ပန်းရကျိုးန်မည် မဟုတ်။ ထို့ကြောင့် ပွဲစိစဉ်သူများလည်း မျက်နှာလှုအောင် ပရီသတ်လည်း ကျေနပ်ဝမ်း မြောက်ကျွန်ရှစ်အောင် စေတနာ၊ မေတ္တာဖြင့် အချင်းချင်း အပေးအယူတည့်တည့် ညို့နှင့်ဟောပြောသင့်လှုသည်။

စာရေးသူသည် ပုလဲဆရာတော်အရှင်ပညာဝံသနှင့် အတူ မန္တာလေးမြို့၊ မဟာ့မင်းထင်တိုက်၊ မိုးကုတ်ပိသာနာ မဂ္ဂင်ရိပ်သာကျောင်း စံချိန်သစ် သံယာဝါသ အဆောင်ဝယ် ရှင်ရဟန်းများဟောနည်း ပြောနည်း တာဝါမြောက်ကျွမ်းကျင်စေရန် ရည်ရွယ်လျက် မိုးကုတ်ဆရာတော်ဘုရား ကြီး၏ ဥက္ကာတော်ကို ဦးထိပ်ထားကာ “ပဋိစ္စသမုပ္ပါဒ်နှင့် ဟောနည်း ပြောနည်းသင်တန်း” ကို ရှင်ရဟန်းတို့အား ဝါတွင်းကာလတိုင်း ဗုဒ္ဓနည်း ကျ ပို့ချသပ်ပြေားနေသည်။ ယခုနှစ်ဆိုလျှင် လေးနှစ်မောက်ဖြစ်သည်။ ဥပုသန့်မှတစ်ပါး အခြားနေ့များတွင် ဉာဏ် ၃ နာရီမှ ၄ နာရီထိ နေ့စဉ် ပို့ချသပေးသည်။ သင်တန်းသား ရှင်ရဟန်းသုံးရာကျော်ရှိသည်။

မြတ်ကြီးနားမြို့မှ မန္တာလေးမြို့သို့ စာပေကိစ္စဖြင့် ဆွဲရောက်လာ သော ပန်းဒကာကိုတင်မြှင့်ကို ၈.၉၂၂၀၀၇ နေ့က စာရေးသူ၊ အချိန်တွင် အစားထိုးကာ “ဓမ္မကထိကဖြစ်လိုလျှင်” ခေါင်းစဉ်ဖြင့် ဓမ္မကထိကဖြစ်နိုင် ကြောင်း အချက်အလက်များကို စာရေးသူက အကြံပြုလျောက်ထားခိုင်း သည်။ ယင်းပွဲ၏ စာရေးသူက ပန်းဒကာ ကိုတင်မြှင့်ကို မန္တာလေးသံယာများ

နှင့် မိတ်ဆက်စကား ပြောလေးသည်။

ပန်းဒကာကိုတင်မြှင့်သည် ဓမ္မကထိကအကျော် အနီးစခန်း ဆရာ တော်ထံ၌ ဓမ္မကထိကဖြစ်နိုင်နည်းများကို သင်ယူခဲ့သူဖြစ်သည်။ ကချင်ပြည် နယ် သာသနာတော်ထွန်းကားပြန်မွားရေး ဦးစီးဌာနတွင် လူ သာသနာပြု အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။ မန္တာလေးအခေါ် “နိုဗာန်ဆော်”ဟု အမို့ယ်ရသည် “ပန်းဒကာ”အလုပ်ကို လက်တွေ့လုပ်နေသူလည်း ဖြစ် သည်။ စစ်ကိုင်းမြို့ ဘောဂဝတီကျောင်း၌ သူ့ဦးပွဲင်းထံလာစဉ် စာရေးသူ အား ဓမ္မကထိကလုပ်နည်းများ အသံထားပုံများ ပြောပြုဖူးသူလည်း ဖြစ် သည်။

ထို့ကြောင့် သူ၏အရည်အချင်းကိုသိနေသူ စာရေးသူက သင် တန်းသား ရှင်ရဟန်းများ ဟောပြောနည်းနှင့်ပတ်သက်၍ အထွေထွေ ဗဟို သုတေရရှိစေရန်နှင့် မန္တာလေးသံယာနှင့် ပန်းဒကာကိုတင်မြှင့်ကို ရင်းနှီးကျွမ်း ဝင်စေရန် ရည်ရွယ်ကာ ဓမ္မကထိကဖြစ်နိုင်ကြောင်း အချက်အလက်များကို လျောက်ထားခိုင်းခြင်းဖြစ်သည်။ ဓမ္မကထိကဖြစ်နိုင်ကြောင်း ၁၅ ချက်ကို ကျယ်ကျယ်ပြန်ပြန် ရှင်းပြလျောက်ထားသွားသည်။ သင်တန်းသား ရှင်ရဟန်းများ ဝမ်းမြောက်ကျွန်ပြုသည်။ ယင်းလျောက်ထားချက်များကို သင်တန်းတွင်မပါသည့် ရှင်ရဟန်းများသိရှိလိုက်နာကာ ဓမ္မကထိကအကျော် အမော်ဖြစ်စေလိုသဖြင့် ဆောင်းပါးရေးရန် စာရေးသူကတိုက်တွန်းရသည်။ စိန္တာမကိုမဂ္ဂဇားများမှာရေးမည်ဟု ဝန်ခံသွားသည်။ သာခုခေါ်ပါ၏၏။

ပန်းဒကာကိုတင်မြှင့်သည် ငယ်စဉ်က အမရပူရမြို့ (တောင်မြို့) မဟာ့နှစ်ရုံကျောင်းတိုက် ဘာသာနှီးကာဆရာတော် အရှင်နေကာဘိဝံသထံ တွင် ခုလုပ်ကာ ပို့ဗောဓာတ်စာပေများကို သင်ယူခဲ့သည်။ သာမဏေကျော်စာမေး ပွဲများ အစိုးရဓမ္မစရိယ် စာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့သည်။ မှုလ္မားက စတ်ခံကြောင့် ကျမ်းပြုအကျော် ဘာသာနှီးကာဆရာတော်စတိုင်ကို အရယူ

နိုင်ခဲ့သည်။ “တစ်ဘဝသံသရာ” စသော ကျမ်းစာများကို အချောက္ခားပေး ခွင့်ရသူဖြစ်သည်။ ထို့ကြောင့် စာကိုအထားအသိမှန်စွာ သေသေသပ်သပ် လှလှ ပပ ရေးတတ်သူဖြစ်နေသည်။ မဂ္ဂဇင်းအသီးသီးမှာ ဓမ္မဆောင်းပါး များကို “မဂ္ဂဇင်းတိုင်းမှာသူ့မျက်နှာ” ဆိုရလောက်အောင် စာရေးသွက်သူ ဖြစ်သည်။ ဆောင်းပါးပေါင်းချုပ်ရော လုံးချင်းများပါ ထုတ်ဝေနေသူ ဖြစ်သည်။

- ၁။ မြန်မာမှုအမွှု
- ၂။ ဗုဒ္ဓဘာသာ အိမ်တွင်းရေးပြသာနာများ
- ၃။ ဘာသာသွေးနွေးပါဇာ
- ၄။ စံထားထိုက်သူတို့၏ စံတော်ဝင်စကားများ
- ၅။ ဗုဒ္ဓဘာသာအရေး ဓမ္မဒသုနာအတွေးအမြှင့်များ
- ၆။ လူနှင့်ဘာသာတရား ဘာသာတရားနှင့်လူ
- ၇။ ပြဿီးလိုလူသားများ
- ၈။ ဧသွေးကပြောသောစကားများ
- ၉။ အပေးအယူ
- ၁၀။ ကလေးသူငယ် သိမှတ်ဖွယ်
- ၁၁။ အိမ်ပြေးရှင်များကြားပါဇာ-

စသောစာအုပ်များ ထုတ်ဝေပြီးသူဖြစ်သည်။ ငါးတို့အနက် ဗုဒ္ဓဘာသာအရေး ဓမ္မဒသုနာအတွေးအမြှင့်များ စာအုပ်သည် ဓမ္မမာန် စာပေ ပထမဆုရရာအုပ်ဖြစ်သည်။ အတွေးချုပ် အရေးသွက်သော စာအုပ် ဖြစ်သည်။ အမြှင့်ရှုံးရှုံး စာဖတ်သူကို ဖမ်းစားနိုင်ဆုံးစာအုပ်ဖြစ်သည်။ စာရေး သူသည် ပန်းဒကာကိုတင်မြင့်၏စာများကို မလွှတ်တမ်းဖတ်သော်လည်း ပေါင်းချုပ်နှင့်လုံးချင်းစာအုပ်များကို တစ်ထိုင်တည်းပြီးအောင်ဖတ်ဖြစ်တာ ရှားသည်။ မဂ္ဂဇင်းမှာဝါစဉ်က ဖတ်ပြီးသောကြောင့်လည်းဖြစ်သည်။

အေးအေးအေးအေး တစိမ့်စိမ့်တွေး၍ တစ်ပုံစံခြင်း တစ်ပုံစံခြင်းပြီး အောင်သာ ဖတ်လေ့ရှိသောကြောင့်လည်း ဖြစ်သည်။ သို့ သော “ဗုဒ္ဓဘာသာအရေး ဓမ္မဒသုနာအတွေးအမြှင့်များ” စာအုပ်ကိုတော့ တစ်ခါတည်းပြီးအောင် ဖတ်ဖြစ်သွားသည်။ မိမိကိုယ်ကိုမိမိလည်း အံ့ဩမြို့မြို့သည်။ စာ၏ ဆွဲဆောင်မှုနောက် တကောက်ကောက်ပါသွားတာ သတိမထားလိုက်မိ။ ညီးငင်ဖမ်းစား အားပြင်းထွန်းစွာ။

စာရေးသူသည် ထိုစဉ်က ဆရာမတစ်ဦး၏ မဟာသုတေသန (M.Res) ဘွဲ့အတွက် ရေးနေသော “ထေရဝါဒနှင့် မဟာယာနဗုဒ္ဓဘာသာ နှင့်ယုဉ်လောချက်” ကျမ်းကို ကူညီပေးနေခိုက်ဖြစ်သည်။ စိတ်ပန်း၍ ခန္ဓာ ကိုယ်နှစ်းနေသောကြောင့် “ခဏအပန်းဖြေမည်”ဟု စိတ်ကူးကာအနားယူရှင်း ဖတ်ဖြစ်သွားခြင်းဖြစ်သည်။ ပန်းဒကာစာအုပ်သည် စာရေးသူအတွက် အကြောင်းအရာမဆန်းသစ်သော်လည်း အရေးအသားနှင့် ဥပမာဟပ်ကာ တင်ပြုပုံများက ဆွဲဆောင်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဓမ္မမြို့မာန်စာပေ ပထမဆုရှုံးခြင်းအတွက် မအံ့ဩပြုတော့။ ရသုတေရိုက်သော အရည်အသွေး ပြည့်နေသောကြောင့်သာရခြင်းဖြစ်သည်ဟု ယုံကြည်မြို့သည်။ သူ့ကိုရှုကာ ယူကာ ချီးကျူးစကား ဝစ်းမြောက်လိုက်လွှာ ပြောဖြစ်ပါသည်။ ပန်းဒကာ ရှေ့မှာသာမဟုတ် သန်းလိုင်း(မန်းရထား)၊ စန်းစန်းး(မိုးမခ) စသော စာရေး ဆရာများရှေ့မှာလည်း တဖွေပြောဖြစ်သည်။

စာရေးသူနှင့် ပန်းဒကာကိုတင်ပြုသည် ဒုံးမြို့တွေးများဖြစ်သော ကြောင့် တစ်ဦးကိုတစ်ဦး စာပေရေးရာသာမက ပုဂ္ဂိုလ်ရေးဆိုင်ရာပဲဖြစ်ဖြစ်အားမနားတမ်း ထောက်ပြ၊ ပြောပြသသည်။ နေရာဝေးနေသာ်လည်း မဂ္ဂဇင်း ပေါ်ရာ တစ်ဦးစာတစ်ဦး အမြှေဆောင့်ဖတ် သုံးသပ်ဝေဖန် နှီးနှေပြသသည်။ တရီးလုံးချင်းများ၊ ပေါင်းချုပ်များ မထုတ်ဝေမီ အချင်းချင်း ဖလှယ်ဖတ်ကြသည်။

စာရေးသုတေ “ဝံသကျမ်းများလေ့လာခြင်း”ကျမ်းကို ပန်းဒကာ ကိုတင်မြှင့်အား ဖတ်ခိုင်းသလို သူ၏ “သွေးကပြာသော စကားများ” စာအုပ်ကိုလည်း စာရေးသုအားဖတ်စေသည်။ မှား၊ မှန်၊ ကောင်း၊ ညံ့၊ သင့်၊ မသင့် များကို ကြောင်းကျိုးပြကာ ပြတ်ပြတ်သားသား ထေဖွန်သည်။ ပြပြင်ပေးသည်။ အချင်းချင်းနားလည်မှုရိကာ လက်ခံရသည်။ ယင်းသည် စာရေးသူ တို့၏ သဘာဝများဖြစ်သည်။

ယခုလည်း “ကွက်ကျားရွာခဲ့သော ဓမ္မိုးရေစက်များ” စာအုပ်ကို ပေးဖတ်စေသည်။ မြစ်ကြီးနားမှ ဖုန်းဖြင့် ဦးစွာအကြောင်းကြား၍ စာရေး ဆရာသန်းလှိုင် (မန်းရထား)အား ပေးလိုက်သည်။ စာရေးဆရာ သန်းလှိုင် (မန်းရထား)က သံတမန်လည်းဖြစ်သည်။ ပို့ဆောင်ပေးသူလည်း ဖြစ် သည်။ စာရေးသုတေ “ဝံသနှင့် စာအုပ်တွင် အမှာစာရေးပေးသူလည်း ဖြစ်သည်။ စာရေးဆရာသန်းလှိုင် (မန်းရထား)လာပို့သော “ကွက်ကျားရွာခဲ့သော ဓမ္မိုးရေစက်များ” စာအုပ်ကိုဖတ်ကြည့်သည်။ အများအားဖြင့် “ဝါဒဓမ္မစစ်တမ်း” ဟောပြေပွဲများတွင် ပရီသတ်ကဗျားသော မေးခွန်းများ ကို ဖြေပြထားချက်များဖြစ်နေသည်။ ဝါဒဓမ္မနှင့်ပေးသက်၍ သိသင့်သိ ထိုက်သည်များကို အကိုးအကား၊ အထောက်အထားဖြင့် ပြည့်ပြည့်တို့ကို တင်ပြဖော်ထိုးသားမှုများ တွေ့ရသည်။

စာမူပေးဖတ်ရုံမှုမက “စာမွန်း”ပါရေးပေးရန် တောင်းဆို၏။ “အမှာစာ၊ စာမွန်း၊ စာဂော” စာသည်ဖြင့် မည်သို့ခေါ်ခေါ် စာမွန်း ပတ်သက်၍ဖြစ်ဖြစ်၊ စာရေးသုနှင့်ပေးသက်၍ဖြစ်ဖြစ် ပရီသတ်နှင့် မိတ်ဆက် သဘော ရေးပေးရခြင်းကား အတူတူပင်ဖြစ်သည်။

စာရေးသုသည် မိမိစာအုပ်များအတွက် သူတစ်ပါးတို့ကို အမှာစာ ရေးခိုင်းလေ့ရှိသည်။ မိမိစာအုပ်များတွင် အမှာစာရေးသုသည် နာမည်ကြီး ခြင်း၊ မကြီးခြင်းက ပစာနာမဟုတ်။ ခင်မင်ရင်းနှီးမှုသာ အမိုက်ထားသည်။

မိမိနှင့်သိကျမ်းရင်းနှီးသူများကိုသာ ရေးခိုင်းသည်။ မိမိကလည်း သူတစ်ပါး အားရေးပေးသည်။ “လှချင်သူများပန်ပါလေ” စာအုပ်တွင် ပန်းဒကာ ကိုတင်မြှင့်ကိုရေးခိုင်းသည်။ ရေးပေးပါ၏။ ဝမ်းမြောက်ပါ၏။

အို...စာရှုသူ ဓမ္မိုးရေစက်တော် လွှာသွားသည် သစ်တုံးကိုဖြတ် တောက်ရာ၌ အလျားလိုက်သောလည်းကောင်း အနံလိုက်သော လည်း ကောင်း ပြတ်ပြတ်သတ်သတ် ဖြတ်ပိုင်းနိုင်သကဲ့သို့ တူက္ခသိုလ်တေားလုပ်ငန်းက သာသနရေးရာနှင့်ပတ်သက်၍ စေတနာ ကလောင်လွှာသွားဖြင့် ဖြတ်ပိုင်း ပြသထားသော အပိုင်းအစများကိုကြည့်ရှုကာ အင်အားမည်မျှ ပါသနည်း။ သာသနရာအတွက် အကျိုးအမြတ်တွက်နိုင်သော အရည်အချင်း အဘယ်မျှ ရှိသနည်းဟူသော မေးခွန်းများကို အပိုင်းအစများနှင့်တူသော ဆောင်းပါး တို့က သက်သေပြန်မည်ဖြစ်သောကြောင့် လေ့လာအကဲခတ် ကြည့်ပေးပါ ဦးဟုသာ တိုက်တွန်းလိုက်ရပါသတည်းဟု စာရေးသုတေ “လှချင်သူများ ပန်ပါလေ” စာအုပ်တွင် ပန်းဒကာကိုတင်မြှင့်က ရေးခဲ့သကဲ့သို့ စာရေးသုက လည်း “ကွက်ကျားရွာခဲ့သော ဓမ္မိုးရေစက်များ” တွင် ဝါဒဓမ္မနှင့်ပေးသက်၍ “ပန်းဒကာကိုတင်မြှင့် မည်မျှမွှင့်လင်းသည်။ မည်မျှရရှင့်သည်။ မည်သို့ လေးနက်သည်။ မည်ပုံပို့ပြင်သည်”ဟု ဖော်ပြန်စရာလိုဟန် မထင်း ကိုယ်တိုင်ပေးသက်ကြပါ” ဟုသာ တိုက်တွန်းလိုပါသည်။

အို...စာရှုသူ အသင်သည် ဓမ္မအမြင်ပိုပြင်၍ ဓမ္မအလင်းပွင့်လင်း ကာ ဓမ္မရသခံစားပြီး ြိမ်းခြေးအေးမြှုံးကို လျင်မြန်စာရရှိနိုင်ပါစေဟု ဆန္ဒပြ လျက်။

တူက္ခသိုလ်တေားလုပ်ငန်း

ကျွန်တော်တိ၊ လူပုဂ္ဂိုလ်(ဒကာ)ဆိုတာကတော့ ပစ္စည်းလေးပါး ထောက်ပံ့တဲ့တာဝန်ကိုပဲ ထမ်းဆောင်ရပါတယ်။ ဟောဖို့ ပြောဖို့ တာဝန်ဆိုတာ တစ်နှစ်နေလို့တစ်ခါတောင် အကြောင်းတိုက်ဆိုင်မှ ရတောင့်ရခဲ့ရတာပါ။ ရပြန်တော့လည်း ခမ်းခမ်းနားနားမဟုတ်ပါဘူး။ ဒူးတို့ကို ဆွေးနွေးတဲ့ စကားပိုင်းသာသာလေးခို့ “ကွက်ကျားရွာခဲ့သော ဓမ္မမိုးရေစက်များ”လို့ ခေါင်းစဉ်ယူလိုက်တာပါ။

ပြီးတော့ ကျွန်တော်ပြောချင်တာက ဘာသာမြား လူငယ်လေးတွေဟာ သူတို့ဘာသာကထုတ်ဝေတဲ့ စာအုပ်လေးတွေကို ဈေးပါပါနဲ့ ရောင်းပြီး တရားတောင် ထိုင်ဟောသွားလိုက်ကြပါသေးတယ်။ ကျွန်တော်တို့ ဘာသာမှာ ရဟန်းသံသာတော်များအနေနဲ့ တစ်အိမ်တက်ဆင်း အဲသလို ဟောဖို့ မလွယ်ပါဘူး။ အဲဒီမလွယ်တဲ့တာဝန်ကို သာသနနာက ထမင်းစားခဲ့ဖူးတဲ့ ကျွန်တော်က သာသနားအကြောင်းဆင်ဖို့ ယူလိုက်တာပါ။ ‘သူတို့တောင် လုပ်နိုင်ကြသေးရင် ငါတို့ရေးဘာလို့ မလုပ်နိုင်ရနာလဲ’ဆိုတဲ့အသိနဲ့ (တာဝန်သိသူမှာ တာဝန်ရှိဘယ်ဆိုတဲ့အသိနဲ့) ဒီအလုပ်ကို လုပ်တာပါ။ ဒါတောင် အမြဲလုပ်ခွင့်ရသလားဆိုတော့ ‘ကွက်ကျား’ ပါပဲ ဆရာမရယ်။

ဒီကွက်ကျားလေးကိုတောင်မှ ‘ပန်းဒကာကိုတင်မြင့်..ဆိုတာသာမန်စာပေသမားတစ်ယောက်ပါ။ နှက်နဲ့တဲ့ အကြောင်းအရာတွေကို မဖြေရှင်းနိုင်ပါဘူး’လို့ ဆရာပိုင်းက ရှုတ်ချသလို့ ‘ပန်းဒကာကိုတင်မြင့်နဲ့ စကားပြောရတာ ဗဟိုသုတရာပါတယ်’လို့ ပြောတဲ့လူကိုတောင် ‘ကျူပ်တို့အဖွဲ့ကို မလာခဲ့ပါနဲ့တော့’ဆိုပြီး နှင့်ထုတ်သည်အထိ ဂုဏ်ပြုကြပါတယ်။

ကျွန်တော်တို့သာသနာမှာ ဖလားကိုင် ကြေးစည်ဗျိုက်ရတဲ့လုပ်ငန်းထက် နည်းနည်းပို့လာရင် ‘အမျိုးက ဟင်းအီးမှာအေးမနာဘူးလို့ မောက်နှုံးထို့လိုက်ကြတာ အနယ်နယ်အရပ်ရပ်က ယဉ်ကျေးမှုကြီးပဲထင်ပါရဲ့ဗျား’နောက်တစ်ယောက်ကတော့ ‘နာမည်ကျော်ချင်လို့ လုပ်နေတာပါ’တဲ့ ဆရာမ

## ကွက်ကျားရွာခဲ့သော ဓမ္မမိုးရေစက်များ အနုမောဒန် ကထာ

ဤစာမျက်းကွန်ပျူးတာစိန္တစ်ဦး ၉၀၀၇နှုန်းက မီးစွဲလာတဲ့ သို့လဲ အက်ပိုပ်စားအား မှ ဆရာမ ဒေါ်ကြော်စိန်း (မကြုံ-BA)နှင့် စာရေးသူတို့ စကားလက်ဆုံးကျမ်းကြပါသည်။ ဆရာမက “သာသနိုင်းသာ ကွက်ကျားရွာရှိုးထုံးစံရှိပေမယ့် ဓမ္မမိုးကတော့ ကွက်ကျားရွာရှိုးထုံးစံရှိပါဘူး။ ဆရာကွက်ကျားရှိုးဆိုတာ ဓမ္မမိုးမဖြစ်နိုင်ဘူးထူး”ဟူ၍ ပြောဆိုလာသဖြင့် စာရေးသူကဲ့။

“ဟုတ်ပါတယ်ဆရာမ၊ ဗုဒ္ဓက ဓမ္မမိုးကို တစ်ပြင်တည်းရွာချလိုက်တာပါပဲ။ သို့၏သော်လည်း ပေါ်ကွဲရှုသုံးလို့ စိတဲ့သူရှိပြီး မရှိတဲ့သူကို မထိပါဘူး( တရားရေးရှိပြီး၊ မရေးမရပါဘူး) ဒီခေါင်းစဉ်က ပုဂ္ဂိုလ်ကိုကြည့်ပြီး ယူလိုက်တာပါ။ ကျွန်တော်တို့သာသနာမှာ ဆရာရယ် ဒကာရယ်လို့ နှစ်ချိုးရှိတဲ့အနက် ဆရာက ပရိယလ္လိုတဲ့တာဝန်၊ ပဋိပတ္တိတဲ့တာဝန်အပြင် ဟောရေး ပြောရေး တာဝန်တွေကိုပါ အမြဲထမ်းဆောင်ရပါတယ်။ မိုးမခေါင်ဘူးပေါ့ ဆရာမရယ်။

ရယ် နာမည်ကျော်ဖို့တစ်ခုတည်းနဲ့ကတော့ မသာထည့်ဖို့ အခေါင်းရှိက ရောင်းနေရင်လည်း နာမည်ကျော်ပါတယ်။ ဒီလောက် ဦးနှောက်စားတဲ့ အလုပ်ကို လုပ်မနေတော့ပါဘူး 'ဟူ၍' ရှင်းပြလိုက်သောအခါ ဆရာမ ဒေါ်ကြော်စိန် စာရေးသူကို နားလည်သွားပါသည်။

ကိုလေသာနှင့်ခန္ဓာရှိနေကြသော သတ္တဝါတို့သည် မည်သို့။ သော လုပ်ငန်းစဉ်မျိုးကို လုပ်ကိုင်ဆောင်ရွက်ကြလင့်ကော်စား အမှားကင်း သောသူ မရှိနိုင်သကဲ့သို့။ ကဲ့ရဲ့ခံရခြင်းစသော လောကမျိုး ဒေါ်ကိုလည်း ခံရမည် ဖြစ်ပါသည်။ ပုထိဇားသာဝါကား ချီးမွမ်းခံရလျှင် ပြီးယျာ ချင့်ကြ သလောက်၊ တစ်ယောက်ယောက်ကများ ကဲ့ရဲ့စကားဆိုလာခဲ့သော် မျက်နှာတော် မသာယာနိုင်တော့ဘူး၊ ယိုင်လဲမတတ် တုန်လှုပ်သွားတတ်ကြ လေသည်။ အမှန်က အကောင်းကို ဖြိုန်ယူကြစာစားသုံးပြီးလျှင် မစတ်ဖြစ် သွားသောအခါ မကောင်းသည့်ရန်းကို ကိုယ်တိုင်ခံယူရမည်သာ ဖြစ်သကဲ့သို့။ ချီးမွမ်းခံရလျှင် ကဲ့ရဲ့ခံရမည်မှာ ကောန်မှုချုပ်ငါးဖြစ်ပါသည်။

စာရေးသူ၏အလုပ်ကား ဘာသာရေးပြသုနာကို တစ်အိမ် တက်ဆင်းလိုက်ရှာရသောအလုပ်ဖြစ်၍ ပြသုနာအပြင် ပြသုနာ၏ ဆန့်ကျင်ဘက် လာသံလာတဗြိုက်မြောကလေးများကိုလည်း ရရှိစားရပါ သည်။

မိုးကုတ်၍၊ ဓမ္မရုံသီကျောင်းတိုက်၊ နိုင်ငံကျော် ဓမ္မကထိက ဆရာတော် အရှင်သုနာနှာက ကျပ်တစ်သိန်း၊ မြစ်ကြီးနား၍၏ သမိဒ္ဓာဒ္ဓယ သီလရှင် စာသင်တိုက် ပစာနနာယကဆရာကြီး ဒေါ်ကြော်သီက ကျပ် တစ်သိန်း၊ ယုဇ္ဇနကျက်သစ်ရပ်နေ ဦးသောင်းဝင်း+ဒေါ်ကြော်-မိသားစုတို့က ကျပ် တစ်သိန်း၊ အမှတ်(၉၅၂) အင်ဂျင်နီယာတပ်ဖွဲ့ တပ်စာရင်းရဲ့မှ ယူအေကြီး ဦးမျိုးမြှင့်ဝင်း+ဒေါ်ဝင်းသံ့ကောင် မိသားစုတို့က ကျပ်တစ်သိန်း၊ ဦးမောင်မောင်အောင်(ပလမင်းထင်တံ့တား)+ဒေါ်စန္ဒာခင်မိသားစုတို့က ကျပ်

တစ်သိန်း၊ ရန်ကြီးအောင်ရပ်ကျက် ဦးမင်းနိုင်+ ဒေါ်လေးလေးမွန်(ကျွဲ့အိမ် ရွှေအိုင်) မိသားစုတို့က ကျပ်တစ်သိန်း၊ အမှတ်(၉၅၂) အင်ဂျင်နီယာတပ်ဖွဲ့မှ အရာခံပိုလ်သိန်းတန်း+ ဒေါ်အေးအေးမြှင့် မိသားစုတို့က ကျပ်ငါးသောင်း၊ မြော်မြှင့်ရပ်ကျက်နေ မိုးကုတ်ဝိပါသနာ ပြန်ဗျားရေးအသင်း ၃-၂၂၂၄၆ ဦးကို လေး-မိသားစုတို့က ကျပ်ငွေသုံးသောင်း၊ ရှိုင်းဟုတ် မေတ္တာမွန် မိသားစုတို့က ကျပ်ငွေတစ်သောင်း တပ်မှုးဗိုလ်မျှားမောင်ဝင်း+နေးး ဒေါ်သုန်းသန်းချို့ မိသားတစ်စုတို့က ကျပ်ငွေသုံးသောင်း၊ ဦးကျော်ကျော် (ဆောက်လုပ်ရေး) မိသားစုတို့က ကျပ်ငွေသုံးသောင်း၊ ကိုယောင်း+မရေးရေးငယ် (ခုင်း-ခန့်း-မြို့) ကွန်ကရစ်လုပ်ငန်း) မိသားစုတို့က ကျပ်ငွေးလောင်း စာရေးသူ၏ ကျွဲ့မာရေး၊ အတွက် ဆေးဝါးများနှင့် အဝတ်အထည်၊ ထိုး၊ ဖိန်ပဲ စသည်တို့ကို အသုံးပြု၍ပင် မကုန်နိုင်အောင် ပြရာစောင့်ရောက်ပေးကြသော မြတ်မွန်ဆေးရုံ/ဆေးဆိုင်ရှင်-ဦးအောင်ကြီး+ဒေါ်မြို့စန္ဒာအောင် မိသားတစ်စုတို့၏ ကျေးဇူး ဂုဏ်တို့ကို စာပေရေးသားဟောပြောပို့ချွင်း (အထူးသဖြင့် ဤစာအုပ်ကို ရေးသား၍) ကျေးဇူးဆပ်ပါ၏။ အမှာစာ ရေးသားချီးမြှင့် ပေးတော်မှုသော ကျမ်းပြု၊ စာချု၊ ဓမ္မကထိကဆရာတော် အရှင်တေနိယ (တဗ္ဗာသိုလ် တော့လင်း) နှင့် ဤစာအုပ်ကို ကွန်ဗျားတာစီပေးသော သမီးငယ် ငင်မိုးမိုးသွင် (ဆတ်စံအိမ်-ကွန်ဗျားတာ၊ ၃၂×၃၃ လမ်း၊ ကြားလမ်း၊ မြော်မောင်မောင်ပါကြောင်း၊ အနုမောဒန် ကထာဖြင့် မောက်နှုန်းတင်အပ်ပါသည်။

ပန်းခကာကိုတင်မြင့်

## ၁။ လူသားအရိယာ ပိုင်ဆက်ခကား

“ကြေရောက်လာကြတဲ့ ဓမ္မမိတ်ဆွဲများအားလုံး ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးအစွမ်းကြောင့် ကျွန်းမာချမ်းသာကြပါစေ...လို့ ဦးစွာပထမ မေတ္တာပို့သရေး၊ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဒီနေ့...၃၂၆၈-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နှုန်းကျွေးရပ်၊ မဟာစည် သာသန္တရိုင်သာ၊ ဓမ္မရှိတကျော်းတိုက်ကြီး၏ ပစာနာယက သက်တော် ၉၂ နှစ်ရှိ ဆရာတော် ဘဒ္ဒန္တနေမိန္ဒြေးဦးစီးဖွင့်လှစ်တော်မူသော (၆)ကြိမ်မြောက် တရား၊ စခန်းသိမ်းပွဲနှင့်အတူ “ဗုဒ္ဓဘာသာ တရားတော်ဆိုင်ရာ ရှင်းလင်းဆွဲးနွဲးပွဲ” ကိုပါ ထည့်သွင်းထားတဲ့အတွက် ဖြစ်မြောက်အောင် စိစည်ဆောင်ရွက်ကြ သော “ဦးမောင်မောင်အောင်+ ဒေါ်နွောခင် (ဗလမင်းထင်)” မိသားစုတို့နှင့် တက္က ကျောင်းကော်ပက အဖွဲ့သူအဖွဲ့သားတို့အား ကျေးဇူးအထူးတင်ရှုပါ ကြောင်း မှတ်တမ်းတင်စကား ပြောကြားလိုက်ပါတယ်။

ပထမပိုင်းမှာ “ယောက် ဒေါ်သီတာအေး” မေးမြန်းထားတဲ့

အကြောင်းအရာကို ကျွန်းတော်ဆွဲးနွဲးတင်ပြပါမယ်။ ဒေါ်သီတာအေးက “ကျွန်းမတို့ယောက်များဟာ ရိပ်သာအသီးသီးမှာ တရားစခန်းဖွင့်တိုင်းလိုလို ဝင်ရောက်အားထုတ်ပဲ့ကြပော်လည်း တရားတော်ရဲ့ အကျိုးအာနိသင်ခံစား ရှုမှုက အားနည်းနေပါတယ်။ ‘လူသားအရိယာ’ ဆိုတာ ယနေ့ခေတ်ထဲမှာ ဖြစ်ခွင့်ရှိပါသေးသလား” တဲ့။

ဒီမေးခွန်းနှင့်အတူ အခြားယောက်တို့ရဲ့ မေးခွန်းတွေလည်း ရှိပါသေးတယ်။ ပထမပိုင်းပြီးတာနဲ့ ဒုတိယပိုင်းအချိန်မှာ ဆက်လက်ဆွဲးနွဲးတင်ပြပါမယ်။ အခုံ ပထမပိုင်းမှာ ဒေါ်သီတာအေးရဲ့ မေးခွန်းကို ဆွဲးနွဲးကြပါစို့...။

## တရားတော်၏ အကျိုးအာနိသုံး

ဒေါ်သီတာအေးမေးတဲ့ မေးခွန်းထဲမှာ...

(၁) တရားတော်ရဲ့ အကျိုးအာနိသင်ခံစားရှုမှု အားနည်းပါတယ် ဆိုတဲ့ အချက်ရယ်။

(၂) ယနေ့ခေတ်ထဲမှာ လူသားတွေ အရိယာဖြစ်ခွင့်ရှိသေးသလား ဆိုတဲ့ အချက်ရယ်...စုစုပေါင်း အချက်နှစ်ချက်ပါဝင်ပါတယ်။ နှစ်ချက်လုံး စိတ်ဝင်စားစရာကောင်းသလို မေးသင့်မေးထိုက်တဲ့ အကြောင်းအရာတွေ လည်း ဖြစ်ပါတယ်။

တရားတော်ရဲ့ အကျိုးအာနိသင်ခံစားရှုမှုဆိုတာ တစ်သိန်းရှင်းလို့ တစ်သောင်းမြတ်တဲ့အရာလို့လက်နဲ့ကိုင်ပြီးပြစ်ရာတော့ မရှိပါဘူး။ တရား အလုပ်ဆိုတာ ညာကြုံလုပ်ငန်းဖြစ်တဲ့အတွက် တရားမထိုင်ခင်က မိမိရဲ့ စိတ်သဘောထား အခြေအနေရယ်၊ ထိုင်ပြီးတဲ့နောက် အခြေအနေရယ်ကို ညာကြုံနိုင်စွဲမှာ အကဲခတ်ပြီး အဖြော်ပြည့်ရမှာဖြစ်ပါတယ်။ တရားပြသူပဲ ဖြစ်ဖြစ် တရားအားထုတ်သူပဲဖြစ်ဖြစ် စိတ်မထုံးသေးဘူးဆိုရင် တရားမထုံး

သေးပါဘူး၊ စိတ်ထူးရမ တရားထူးရတာပါ။

ပေါ်လွင်ထင်ရှားတဲ့ အကျိုးအာနိသင်တွေကို ဖော်ပြရမယ်ဆိုရင် တော့ ဝိသုဒ္ဓယာ-ကိုလေသာ စင်ကြယ်ပြီးချမ်းတဲ့ အကျိုးအာနိသင်ကို လက်ငင်းရှုပါတယ်။ ကိုလေသာစင်ပြီး ဘယ်လိုပြီးသလဲဆိုရင် ယောကို တစ်ယောက်ရယ်လို့ ဖြစ်လာတဲ့အချိန်ကစပြီး သူ့အသက်ကိုသတ်ခြင်း၊ သူ့ညွှန်ကို ရီးယူခြင်း၊ သူ့သားမယားကို ပြစ်မှားကျူးလွန်ခြင်း၊ လိမ်လည် ပြောဆိုခြင်း၊ သေရည်သေရက် သောက်စားခြင်းတွေ မပြုလုပ်တော့ပါဘူး။ အဲဒီလို မပြုလုပ်တော့ဘဲ ထိန်းသိမ်းထားနိုင်ခြင်း၊ ရောင်ကြော်လိုက်နိုင်ခြင်း တို့ဟာ စိတိက္ခာမကိုလေသာ ပြီးသွားတာပါပဲ။ ရှင်းအောင်ပြောရရင် စိတ်ကြမ်းတွေ ပြီးသွားတာပါ။ စိတ်ကြမ်းတွေ ပြီးသွားခြင်းအားဖြင့် တရား မထိုင်ခင်က စိတ်သောာထားနဲ့ မတူတော့ပါဘူး။ တရားမထိုင်ခင်က လူ တစ်ယောက်၊ ထိုင်ပြီးတော့ လူတစ်ယောက်ဖြစ်သွားပါပြီ။ ယောက်ရဲ့စိတ်တွေ လည်း ထူးသွားပါပြီ။

ဥပမာ ဆိုကြပါစို့... သစ်ပင်တစ်ပင်ကို သေအောင်သတ်တဲ့ ဇန ရှာမှာ ပထမီးစွာ အရွက်ကြမ်းတွေကို ခြွှေလိုက်တယ်ဆိုရင် သစ်ပင် သေဖို့ နိုးစပ်သွားပါတယ်။ အရွက်ကြမ်းတွေ ခြွှေလိုက်ခြင်းအားဖြင့် သစ်ပင် ရှင်းသန် ဖို့ တုံးနွေးသွားပါတယ်။ အလားတူ ယောက်တစ်ယောက်ရယ်လို့ ဖြစ်လာတဲ့ အခါ သီလကို ပထမီးစွာထိန်းလိုက်တာနဲ့ စိတိက္ခာမ ကိုလေသာ အကြမ်း စားတွေ ပြီးသွားပါတယ်။

သီလတွေ စင်ကြယ်သွားပြီဆိုရင် ဆရာသမားရဲ့ သွန်သင်မှု အတိုင်း ဆက်လက်အားထုတ်လိုက်တော့ သမာဓိရာာပါတယ်။ သမာဓိ ရုလာပြောဆိုရင် သီလအဆင့်တုန်းက ပြီးတဲ့ကိုလေသာထက် ပိုပြီးပြီးလာ ပါတယ်။ သောကပရီဒေဝါနံ-စိုးရိမ်နောတာတွေ ပူဇွေးနေတာတွေ ငိုကြား နေတာတွေ အားလုံးပြီးသွားပါတယ်။ သမာဓိအဆင့်ဟာ သစ်ပင်သေဖို့

အကိုင်းတွေ ချိုင်ချုပ်ကိုတာနဲ့တူပါတယ်။ အကိုင်းအခက်တွေမရှိတဲ့ သစ်ပင် ဟာ သေဖို့တော်တော်နီးစပ်သွားပါပြီ၊ ပရီယဉ်ဗျာနဲ့ ကိုလေသာတွေ ပြီးသွားပြီး။

ပြီးတော့ ဒုက္ခာအော်မန်သာနဲ့ အတွက်မာယ-ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတွေလည်း ပြီးသွားပါတယ်။ အဲဒီလို ပြီးသွားတာနဲ့ သစ်ပင်တစ်ပင်ကို အရွက်တွေချို့ အကိုင်းတွေချိုင်ပစ်လိုက်တယ် ဆိုပေမယ့် ရေသာက်မြစ်က ရှိနေသေးတာလို့ အချိန်မရွေး အတက်ပြန်ပါက်လာနိုင် သလို သမာဓိအဆင့်နဲ့ ရပ်နားလိုက်တဲ့ ယောက်တိုင်းဟာလည်း ကိုလေသာ အရွက်တွေ အကိုင်းအခက်တွေ ထပ်ပြီးထွက်လာနိုင်ပါသေးတယ်။ ဒီတော့ ဘာလုပ်ရမလဲ အမြတ်ကိုပါ တူးဖော်ပစ်ရမှာဖြစ်ပါတယ်။ အမြတ်ဆိုတာ အနဲ့ သယကိုလေသာကိုပြောတာပါ။ ဆရာသမားရဲ့ သွန်သင်မှုကိုခံယူပြီး ဆက်လက်အားထုတ်လိုက်တော့ ညာယသု အခိုက်မာယ-ဝိပသုနာာာဏ်၊ မဂ်ညာာဏ်၊ ဖိုလ်ညာာဏ်တွေ ရလာနိုင်ပါတယ်။ နိုဗ္ဗာနဲ့သု သစ္စားရိုးရိုးယာယ-နိုဗ္ဗာန်ကိုလည်း မျက်ဗျာက်ပြုရပါလိမ့်မယ်။ ဒီတော့ တရားအားထုတ်သည့် ပုဂ္ဂိုလ်များရရှိတဲ့ အကျိုးအာနိသင်တွေကို လက်ချိုးပြီး ရေတွက်လိုက်မယ်ဆိုရင်။

- (၁) ကိုလေသာတွေ သန်ရှင်းစင်ကြယ်စေနိုင်တဲ့အကျိုး...
- (၂) စိုးရိမ်ခြင်းတွေ ချုပ်ပြီးစေနိုင်တဲ့အကျိုး...
- (၃) ငိုကြားရခြင်းတွေ ချုပ်ပြီးစေနိုင်တဲ့အကျိုး...
- (၄) ကိုယ်ဆင်းရဲခြင်းတွေ ချုပ်ပြီးစေနိုင်တဲ့အကျိုး...
- (၅) စိတ်ဆင်းရဲခြင်းတွေ ချုပ်ပြီးစေနိုင်တဲ့အကျိုး...
- (၆) အသီညား၊ ဝိပသုနာာာဏ်၊ မဂ်ညာာဏ်၊ ဖိုလ်ညာာဏ်တွေ ရစေနိုင်တဲ့ အကျိုး...
- (၇) နိုဗ္ဗာန်ကိုမျက်ဗျာက်ပြုနိုင်တဲ့အကျိုး...

စုစုပေါင်း ၇ မျိုးရရှိမှာ ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင် အာမခံထားတဲ့ ပါ့မြို့တော်ကတော့... “ဇကာယနာ အယ် ဘိက္ခဝေ မရှိဂါ သတ္တာနဲ့ ဝိသုဒ္ဓိယာ သောကပရီဒေဝါနဲ့ သမတိက္ခမာယ ဒုက္ခဒေါမနသာ နဲ့ အတွက်မာယ ဉာယသာ အခိုမာယ နိဗ္ဗာနသာ သဆိုကိုရိယာယ၊ ယဒီဒံ စတ္တာရော သတိပဋိနာနာ” (ဒိ-၂၂၁၁၁၆-၁-၇၀)

ဘိက္ခဝေ-ရဟန်းတော်များ အခိုချုစ်သားတို့၊ သတ္တာနဲ့-သတ္တာဝါ အပေါင်းတို့၏၊ ဝိသုဒ္ဓိယာ-ကိုလေသာအားလုံးတို့မှ သန်းရှင်းစင်ကြယ်ပါ စေခြင်း အကျိုးရှာ၊ သောကပရီဒေဝါနဲ့ စီးရိမ်ခြင်း၊ နိုင်းခြင်းခြင်းတို့ကို၊ သမတိက္ခမာယ-ကျော်လွန်ပါစေခြင်း အကျိုးရှာ၊ ဒုက္ခဒေါမနသာနဲ့-ကိုယ် ဆင်းရဲခြင်း၊ စိတ်ဆင်းရခြင်းတို့ကို၊ အတွက်မာယ-ချုပ်ငြိမ်းရန် အလို့ရှာ၊ ဉာယသာ-မဂ်ဘဏ်၊ ဖိုင်းဘဏ်၊ ဝိပသာနာဉာဏ်ဆိုတဲ့ အသိဉာဏ်ကို၊ အခိုမာယ-ရရှို့ရန်အလို့ရှာ၊ နိဗ္ဗာနသာ-နိဗ္ဗာနဲ့ကို၊ သဆို ကိုရိယာယ-မျက်မှာ်က်ပြရန် အလို့ရှာ၊ ဇကာယနာ-တစ်ကြောင်းတည်းသော လမ်းဟူသည်ကား၊ အယ်မရှိ-ကြုံသတိပဋိနာန်တရားကို ပွားများအားထုတ် ခြင်းဟူသော လမ်းစဉ်ပါပေတည်း”တဲ့။

ကဲ-ဒေါ်သီတာအေးမေးတဲ့ ပထမအချက်ဟာ ဒီဖြေဆိုချက် အမြှက်လောက်နဲ့တင် ပြည့်စုံပြီလို့ထင်ပါတယ်။ ပုထုဇ္ဇာပိ လိုချင်တာ တွေ ဖြစ်ချင်တာတွေကို လောဘတပ်ပြီးတော့ ဝိပသာနာလုပ်ငန်းစဉ်ထဲမှာ ဆွဲမထည့်ပါနဲ့လို့ တောင်းပန်ရင်း ဒုတိယအချက်ကို ဆက်လက်ခွေးဆွေးပါ့မယ်။ “ယနေ့ခေတ်ထဲမှာ လူသားတွေ အရိယာဖြစ်ခွင့်ရှိ သေးသလား”တဲ့။

### များမစွဲယော်များ

လူသားတွေ အရိယာဖြစ်ခွင့်ရှိပါသေးတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက “ငါဘုရားရှင် ဟောကြားထားတဲ့ သစ္စာလေးပါး

တရား မကွယ်သေးသမျှသော ကာလပတ်လုံး သောတာပန်၊ သက္ကတိဂါစ်၊ အနာဂတ်၊ ရဟန်းဆိုတဲ့ အရိယာများလည်းမဆိတ်သုဉ်းဘူး”လို့ အာမခံ ထားပါတယ်။ (မဟာပရိနိဗ္ဗာနသုတေသန)။ ဒီတော့...ဒီနေ့ခေတ်မှာ သာသနာ ကွယ်ပြီလား သစ္စာလေးပါး ဆိတ်သုဉ်းပျောက်ကွယ်သွားပြီလား....လို့ စဉ်းစားကြည့်လိုက်ပါ။ သာသနာလည်းမကွယ်သေး၊ သစ္စာတရားလည်း မကွယ်သေးတဲ့အတွက် ဖြစ်မှားမှဖြစ်ပါ၌ဦးမလားရယ်လို့ သံသယကုတ္တစ္ဆို ထွေ ထားမနေပါနဲ့။ မချုဖြစ်နိုင်သေးတယ်လို့ ရဲ့တတ်းတင်း ဆုံးဖြတ်ချက်ချ ထားလိုက်ပါ။

ခေတ်သစ်ဓမ္မကထိက ကိုယ်တော်တစ်ပါးက “ပင့်သံယာထဲမှာ ရဟန်းသယ်နှစ်ပါး ပါနေမယ်ဆိုတာ ဘယ်သံယာထဲမှာ သံယာထဲမှာ ရဟန်းသယ်နှစ်ပါး ပါနေမယ်ဆိုတာ မသိနိုင်ကြသလို ဖိတ်ကြေားထားလို့ တက်ရောက်လာကြတဲ့ ဒေဝါ ဒေဝါမတွေထဲမှာ်လည်း “လူသားအရိယာ” ဘယ်နှစ်ယောက် ပါနေမယ်ဆိုတာကိုရော အဘယ် ပုထုဇ္ဇာ ရဟန်း၊ ရှင် လူတွေ သိနိုင်ကြပါမလဲ။ အဲဒီ လူသားအရိယာကို ပြစ်မှားမိတဲ့ ရဟန်း၊ ရှင်၊ လူမှာရော “အရိယာပါဒကံး” ထိုက်ပြီး အပါယ်မရောက်နိုင်တော့ဘူးလား....လို့ လျောက်ထားချင်တာပါ။

ဓမ္မကထိကကိုယ်တော် သံယာသက်ကို ဇော်သတ်ပြီး အမိန့် ရှိတာမ့် ဝမ်းသာစရာဖြစ်သလို ဒကာဘက်ကလည်း လျောက်ထားစရာ စကားရှိလာပါတယ်။ “ပင့်သံယာထဲမှာ ရဟန်းသယ်နှစ်ပါး ပါနေမယ်ဆိုတာ မသိနိုင်ကြသလို ဖိတ်ကြေားထားလို့ တက်ရောက်လာကြတဲ့ ဒကာ ဒကာမတွေထဲမှာ်လည်း “လူသားအရိယာ” ဘယ်နှစ်ယောက် ပါနေမယ်ဆိုတာကိုရော အဘယ် ပုထုဇ္ဇာ ရဟန်း၊ ရှင် လူတွေ သိနိုင်ကြပါမလဲ။ အဲဒီ လူသားအရိယာကို ပြစ်မှားမိတဲ့ ရဟန်း၊ ရှင်၊ လူမှာရော “အရိယာပါဒကံး” ထိုက်ပြီး အပါယ်မရောက်နိုင်တော့ဘူးလား....လို့ လျောက်ထားချင်တာပါ။

## လူသားအရိယာ လူလိုင်္ဂီ္ဗျာ

ဘာကြောင့် လျှောက်ထားချင်တာလဲဆိုတော့ လူသားအရိယာ တွေ ရုတုယူရှိနိုင်လို့ပါပဲ။ ဒါဖြင့် လူသားအရိယာဟာ လူထဲမှာ ဘယ်လို နေထိုင်သလဲဆိုရင်... လူသားအရိယာဟာ လူလိုပဲ နေ၊ နေပါတယ်လို့။ ပြော ရုမှာဖြစ်ပါတယ်။ သာကေအထောက်အထားနဲ့ ပြောရမယ်ဆိုရင် ... “ဝိသာခါ ကျောင်းအမကြီး” ဆိုတာ ဗုဒ္ဓဘာသာလောကမှာ မသိသူမရှိ သလောက် ထင်ရှားသူဖြစ်ပါတယ်။ ဝိသာခါဟာ ၇ နှစ်သမီးက အရိယာ ဖြစ်ခဲ့ပါတယ်။ အရှယ်ရောက်တော့ ဗုဒ္ဓဘာသာဝင်တော်မဟုတ်တဲ့ “ပုဂ္ဂို” ဆိုသူနဲ့ အိမ်ထောင်ပြုပါတယ်။ အိမ်ထောင်ပြုပြီးတော့... “ဝိသာခါ ဝိသတိ ပုဂ္ဂို-သားသမီး ၂၀ မွေးပါတယ်။ နတ္တာစ စတေရာသတာ-မြေး ၄၀၀ ရှိပါတယ်။ ပန္တာ အဋ္ဌသဟသာ-သား သမီး မြေး မြစ် စုစုပေါင်း ၈၀၀၀ ရှိပါတယ်”။ ဝိသာခါရဲ့ မိသားစုပရိသတ်ဟာ နာမည်ကျော် ဓမ္မကထိက ကိုယ်တော်ရဲ့ တရားနာပရိသတ်လောက်တောင် မကပါဘူး။

ဒီတော့ ဝိသာခါဘယ်လိုနေသလဲဆိုတာ စဉ်းစားကြည့်လိုက် ပါ။ ကျွန်ုတော်တို့၏တော် ယောက်တွေက တရားစခန်းဝင်လိုက်တာနဲ့ လူမမှ ပုံပေါက်သွားပါတယ်။ ယောက်ဝိတ်စုံဆိုတာကြီးကလည်း ဖက်ရှင်လိုပြစ်နေ တဲ့အတွက် ဒီဝိတ်စုံဝိတ်မှ တရားရတော့မလိုလိုနဲ့။ လူကို တော်တော်အိစာ ဖော်ပါတယ်။ ဝိသာခါဝိတ်တဲ့ ဝိတ်စုံကိုကြည့်ပါ။ ၁၈ ကုဋ္ဌတန်ပါတယ်။

ဥပုသံစောင့်တဲ့နေ့က လွှဲလို့ ကျွန်ုတဲ့နေ့တွေမှာ ဖြီးလိမ်းပြင်ဆင် ပြီး နေထိုင်ပါတယ်။ ပြင်ဆင်ထားလို့လည်း သားသမီး မြေးမြစ်တွေကြားထဲ မှာ ထိုင်နေရင် ဘယ်ဟာဝိသာခါဆိုတာ ခွဲခြားလို့မရအောင် လုအနေပါတယ်။ ခန္ဓာကိုယ်ကို မွမ်းမှုမရကိုတဲ့ အမျိုးသမီးဆိုရင် ဘယ်အိမ်ထောင်သည် အမျိုး သားမှ စိတ်မကုန်တဲ့ရှိမှာမဟုတ်ပါဘူး။ ဝိသာခါရဲ့ အိမ်သားဟာ သူငြေား

## ကွက်ကျားရှာခဲ့သာ ဓမ္မမြို့ရောက်များ

တစ်ယောက် ဖြစ်တဲ့အတွက် ဆံပင်စုတ်ထောင်းနဲ့ မျက်နှာအဆီပြန်ပြီး အန်ချင်စရာကောင်းအောင် မဖြီးမလိမ်း မပြင်မဆင်တဲ့ မိန်းမတစ်ယောက် ကို သံယောဇ်တွေပိုနေမှာ မဟုတ်သလို၊ သားသမီး ၂၀ ရဲလောက်သည် ထိအောင်လည်း ပါင်းသင်းနေမှာ မဟုတ်ပါဘူး။ လိုရင်း ပြောချင်တာက တော့ လူသားအရိယာဟာ လူလိုနေပါတယ်ဆိုတာကို ပြောချင်တာပါ။

လူလိုနေတယ်ဆိုတော့ လူဖြစ်ပြီး လူလိုမနေတဲ့လူတွေရဲ့ နေနည်း မျိုးမဟုတ်ဘူးလို့။ နားလည်ထားနိုင်ပါတယ်။ ဝိသာခါတို့နေနည်းက ပရာ မထွေမန်သာ-လူမြတ်တွေနေတဲ့ နေနည်းမျိုးဖြစ်ပါတယ်။ ဝိသာခါရဲ့ သန္တာန် မှာ သက္ကာယဒို့-ထင်ရှားသောကိုယ်၌ အယူမှားမှာ၊ ဝိစိကိစ္စာ-ယုံမှား သံသယရှိမှာ၊ သီလွှာတပရာမှာသာ-သီလအကျင့်ကို အမှားသုံးသပ်မှာ၊ ကာမစွဲနဲ့ကာမဂဏ်ကို အောက်ပြန်စွာလိုချင်မှာ ဖျော်ဒါ-သူတစ်ပါးအကိုဂျာ့ ကို ကြံးစည်းမှုဆိုတဲ့ အောက်သံသယောဇ် ငါးပါးကင်းနေပါတယ်။ ကျွန်ုတာ တော့ သာမန်လူသားတွေနဲ့ ဘာမှမထူးပါဘူး။ (နဝက၊ ပြရောဂါယသုတေ)

### မြစ်နှုန်းဆုံးနှင့် တွေ့မြှုပ်နှံသူးဘုံး

သောတာပတ္တိမ်းအဆင့်ကို ရထားသူဟာ ဘာနဲ့တူသလဲဆို တော့ မျှင့်မိုက်နေတဲ့ အခန်းပြီးထဲကို တစ်လက်မဆွဲသာရှိတဲ့ မီးခြစ်ဆေးလေးခြစ်ပြီး ကြည့်လိုက်တဲ့အော် အခန်းထဲမှာပုံထားတဲ့ ရွှေပုံ၊ ငွေပုံ၊ ပတ္တုမြေး ပုံတွေကို မြင်ရုံသာမြင်လိုက်ရသူနဲ့တူပါတယ်။ အရယူလိုသော်လည်း မီးခြစ်ဆေးက ကုန်သွားလို့ ဘာမှမယူလိုက်နိုင်ပါဘူး။ မယူလိုက်နိုင်ပေမယ့် ဒီအခန်းထဲမှာ ဘာတွေရှိတယ်ဆိုတာတော့ သံသယဝိစိကိစ္စာ ကင်းရှင်းစွာ သိထားပြီးဖြစ်ပါတယ်။ ဆက်လက်လိုချင်သူဆိုရင် မီးခြစ်ဆေးနေက်တစ်ဆုံးခြစ်မှာပါပဲ။

မီးတော်လာချိန်မှာတော့ ဒီထဲမှာ ဘာတွေရှိတယ်လို့ ကြည့်မနေ

တော့ဘဲ ရွှေပုံ၊ ငွေပုံ၊ ပတ္တမြားပုံရှိတဲ့နေရာကို သေချာပေါက်သွားမှာပါပဲ။ ဒါပေမယ့် မီးခြစ်ဆံက ရွှေပုံ၊ ငွေပုံ၊ ပတ္တမြားပုံနားရောက်တာနဲ့ ဌ်မြို့သွားလို့ ဘာမှုမယုလိုက်ရပါဘူး။ အဲဒါ သကဒါဂါမဲ အရိယာနဲ့ တူပါတယ်။ ဒါနဲ့ နောက်တစ်ဆံခြစ်ပြီး ရွှေတွေ၊ ငွေတွေ၊ ပတ္တမြားတွေကို အိတ်ထဲထည့်နေတုန်း မီးခြစ်ဆံက ဌ်မြို့သွားပြန်ပါတယ်။ အိတ်ထဲမှာ တစ်ချို့တစ်ဝက်တော့ ရောက်နေဖြိုပေါ့။ ဒီအဆင့်က အနာဂတ်အဆင့်ကိုပြောတာပါ။ နောက်ဆုံး တစ်ဆံခြစ်လိုက်တဲ့အချိန်မှာတော့ မိုးလင်းသွားပါပြီ။ မိုးလင်းသွားခြင်းဟာ အရဟတ္တမဂ်ကိုပြီး ရဟန္တဖြစ်သွားတာကို ပြောတာပါပဲ။

ဒီတော့ သောတာပန်တည်ပြီး လူသားအရိယာအဆင့်မှာ မျှော် နေတဲ့အန်းကြီးကို မီးထွန်းကြည့်တော့ အမှန်မြင်ရသလို ဝိပဿနာဉာဏ်၊ မဂ်ညာဏ်နဲ့ကြည့်ပြီး ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောကျိုး၊ မိုးမ မဟုတ်ဘဲ ဖြစ်တတ်၊ ပျက်တတ်တဲ့ သဘောကို အမှန်မြင် အပိုင်ဆုံးဖြတ်နိုင်ရင် “သောတာပန်” လူသားအရိယာ “ဖြစ်ဖို့မှတ်စုံပါး အခြားမရှိပါဘူး။”

တာချို့ယောက်တွေက ပထမအဆင့်မှာ ဒီ၌နှင့်ဝိစိကိုထွားကို ပယ်သတ်နိုင်အောင်လုပ်တဲ့အလုပ်တွေကို အရင်လုပ်နေကြပါတယ်။ တဏောကုန်အောင်လုပ်တဲ့အလုပ်က ရဟန္တဖြစ်အောင် လုပ်တဲ့အလုပ်မို့ ရဟန္တဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘာမှုမဖြစ်ဘဲ “တရားအားထုတ်ရ တာ အကျိုးအသန်ခံစားရမှု နည်းလေခြင်း” ဆိုပြီး လက်လျော့သွားတတ်ကြပါတယ်။ ဒီတော့ မူလကန်းအဆင့်က တက္ကသိုလ်သင်ခန်းစာကို မသင်ဘဲ ကိုယ့်အဆင့်နဲ့ကို ပိုင်ပိုင်နိုင်လုပ်ရင် လူသားအရိယာဖြစ်ဖို့ မေကြီးလက်ခတ်မလွှဲ သေချာပါတယ်လို့ ပြောကြားရင်း ဒေါ်သီတာအေးရဲ့ မေးခွန်းကို ဖြေဆိုခြင်းကဏ္ဍ ဒီတင်နိုင်းချုပ်လိုက်ပါတယ်။

“သတ္တဝါမှန်သွေ့ တရားရ ချမ်းမြေသာယာရှိပါစေ။ သူငါခေါ်သိမ်း တရားကိုန်း အေးဌ်မြို့ကြပါစေ”။

## ကွက်ကျားရှာခဲ့သာ ဓမ္မမိုးရောက်များ သူတော်

ခေတ်စနစ်ဆိုတာ  
ဖြစ်ပျက် အသစ်အဟောင်းတွေ  
ရွှေပြောင်းနေကြတာပဲ

လူတွေက အကောင်းကျတော့ပြီး  
မကောင်းရတော့မှန်း  
တော့မဆုံး တောင်မဆုံးအောင်  
မှန်းပြီးနေကြတော့  
ဘယ်က သံသရာဆုံးမလ  
လူဖြစ်ရုံးတာက  
ဗုဒ္ဓသာသနာ ကမ္မာများရှိပေမယ့်  
ညာဏ်ပညာအသိက နတ္တိဆိုတော့  
ဝိပဿနာဝေး မေတ္တာလေးတောင်  
မပွားနိုင်သေးရင်  
အသင်ရှုဖြစ်တာ  
ဘာအကျိုးရှိတော့မလ

ကဲ...အသိကို ရှုတန်းတင်  
သံလစင်ပြီး အမြင်ရှင်းအောင်လုပ်  
နာမရှုပ်ကို ငါ ထင်တာတွေဖျောက်  
အတ္ထနောက် မပါစေနဲ့  
ဓမ္မကို အောက်ချလုပ်ရင်  
သူတော်စင်ဆိုတာ  
သင်ဖြစ်လာမှာပဲ